

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် ၁၄၇ / ၂၀၂၅

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်

(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများအား ပြည်တွင်း၌ ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန်အလို့ငှာ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤလုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း (Outward Processing) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဟု ခေါ်တွင်စေရမည်။

၂။ ဤလုပ်ထုံးလုပ်နည်းများတွင် ပါရှိသောကားရပ်များသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

- (က) ညွှန်ကြားရေးမှူးချုပ်ဆိုသည်မှာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
- (ခ) နိုင်ငံတော်ပြင်ပတွင်ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း (Outward Processing) ဆိုသည်မှာ နိုင်ငံတော်အတွင်းရှိ လွတ်လပ်စွာလည်ပတ်နေသောကုန်ပစ္စည်းနှင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းတို့ကို နိုင်ငံတော်ပြင်ပသို့ ယာယီတင်ပို့၍ ထုတ်လုပ်ခြင်း သို့မဟုတ် ပြုပြင်ခြင်း သို့မဟုတ် စီမံခြင်း ဆောင်ရွက်ပြီး နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်းခြင်းကိုဆိုသည်။
- (ဂ) လွတ်လပ်စွာလည်ပတ်နေသောကုန်ပစ္စည်း (Goods in free circulation) ဆိုသည်မှာ အကောက်ခွန်၊ အခြားအခွန်နှင့်အခများ ပေးဆောင်ပြီး အကောက်ခွန်ဦးစီးဌာန၏

ကြီးကြပ်မှုမပါဘဲ နိုင်ငံတော်အတွင်း လွတ်လပ်စွာသယ်ဆောင်ရောင်းဝယ်နိုင်သော ကုန်ပစ္စည်းကိုဆိုသည်။

- (ဃ) **တန်ဖိုးမြင့်ပမာဏ (Value Added - VA) ဆိုသည်မှာ** ကုန်ကြမ်းပစ္စည်း သို့မဟုတ် ကုန်ချောပစ္စည်းတစ်မျိုးမျိုးကို နည်းပညာတစ်ရပ်ရပ် အသုံးပြု၍လည်းကောင်း၊ အခြားကုန်ပစ္စည်းများနှင့် ပေါင်းစပ်ပြုပြင်၍လည်းကောင်း မူရင်းကုန်ပစ္စည်းအား တန်ဖိုးမြင့်တက်စေရန်ဆောင်ရွက်ခြင်းဖြင့် မူရင်းကုန်ပစ္စည်းတန်ဖိုးထက် တိုးမြှင့်လာသော ပမာဏကိုဆိုသည်။
- (င) **တစ်ပိုင်းတစ်စထုတ်လုပ်ပြီးကုန်ပစ္စည်း (Semi - finished Goods) ဆိုသည်မှာ** ကုန်ကြမ်းပစ္စည်းကို နည်းပညာတစ်ရပ်ရပ်အသုံးပြု၍လည်းကောင်း၊ အခြားကုန်ပစ္စည်းများနှင့် ပေါင်းစပ်၍လည်းကောင်း ပြုပြင်စီမံထားပြီး ကုန်ချောပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ပစ္စည်းကိုဆိုသည်။
- (စ) **ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်း (Compensating Product) ဆိုသည်မှာ** နိုင်ငံတော်ပြင်ပသို့ တင်ပို့ထားသော ကုန်ပစ္စည်းကို ထုတ်လုပ်ခြင်း သို့မဟုတ် ပြုပြင်ခြင်း သို့မဟုတ် စီမံခြင်းတို့ ပြုလုပ်ပြီး ပြန်လည်တင်သွင်းသည့် ကုန်ပစ္စည်းကိုဆိုသည်။
- (ဆ) **ပုံစံ ဆိုသည်မှာ** ဤလုပ်ထုံးလုပ်နည်းများအရ သတ်မှတ်သည့်ပုံစံကိုဆိုသည်။

အခန်း(၂)

အခြေခံအချက်များ

၃။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း လုပ်ကိုင်ရန်လျှောက်ထားသည့် ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ လျှောက်ထားချိန်တွင် လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ စိစစ်မည်ဖြစ်ပြီး လျှောက်ထားသည့် ကုန်ပစ္စည်းသည် အောက်ဖော်ပြပါကုန်ပစ္စည်းများမဖြစ်စေရ-

- (က) တည်ဆဲဥပဒေများအရလည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများအရလည်းကောင်း တင်ပို့တင်သွင်းခွင့် တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်း၊
- (ခ) နိုင်ငံတော်အတွင်းတွင် ကုန်ချောအဖြစ်ထုတ်လုပ်ပြုပြင်စီမံ၍ ရနိုင်သော ကုန်ပစ္စည်း၊
- (ဂ) အဆင့်မြင့်တင်မှုဆောင်ရွက်နိုင်သည့် ကျောက်မျက်ရတနာများ၊

- (ဃ) ပြည်ပတွင်ထုတ်လုပ်ပြုပြင်ပြီး ပြန်လည်တင်သွင်းလာမည့် ကုန်ပစ္စည်းသည် မူရင်း တင်ပို့သောကုန်ပစ္စည်း၏ သွင်ပြင်လက္ခဏာ သိသာထင်ရှားစွာ ပြောင်းလဲသွားသည့် ကုန်ပစ္စည်း၊
- (င) မူရင်းကုန်ပစ္စည်းအား ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်း ရရှိသည်အထိ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်အား လျှောက်ထားချိန်တွင် တင်ပြနိုင်မှု မရှိသည့် ကုန်ပစ္စည်း။

အခန်း(၃)

တင်ပို့ခြင်း

၄။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်လိုသူသည် ပုံစံ (၁) ဖြင့် အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားရမည်။

၅။ အပိုဒ် ၄ အရ လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

- (က) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသည့် ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်မိတ္တူ၊
- (ခ) ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် မိတ္တူ၊
- (ဂ) တင်ပို့မည့်နိုင်ငံရှိ ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် လုပ်ငန်းသဘောတူညီချက်စာချုပ်မိတ္တူ၊
- (ဃ) နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လျော့နည်း သွားမည့် လေလွင့်ဆုံးရှုံးမှုရာခိုင်နှုန်းတွက်ချက်မှု ပုံစံ (၂)၊
- (င) တင်ပို့မည့်ကုန်ပစ္စည်းနမူနာနှင့် ယင်းကုန်ပစ္စည်း၏ မှတ်တမ်းဓာတ်ပုံ၊
- (စ) နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ပစ္စည်း တစ်ယူနစ်အတွက် ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ခန့်မှန်းကုန်ကျစရိတ် ဖော်ပြချက်။

၆။ အကောက်ခွန်ဦးစီးဌာနသည် တင်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိပါက နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုရမည်။

၇။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် အကောက်ခွန်ဦးစီးဌာနတွင် အောက်ပါစာရွက်စာတမ်းများနှင့်အတူ ထုတ်ကုန်ကြေညာလွှာ (Export Declaration - ED) ဖွင့်လှစ်ခွင့်ပြုရန် တင်ပြရမည်-

- (က) ကုန်တန်ဖိုးစာရင်း (Invoice - INV)၊ ကုန်ထုပ်ပိုးစာရင်း (Packing List - PL)၊ ယာဉ်တင်ဆောင်ခွင့် ကြိုတင်ရယူထားသည့် အထောက်အထား (Booking Note - BN)၊
- (ခ) ပို့ကုန်လိုင်စင် သို့မဟုတ် ပို့ကုန်ပါမစ်နှင့် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၏ ထောက်ခံချက် (လိုအပ်လျှင်)၊
- (ဂ) တင်ပို့သည့်ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်းမည် ဖြစ်ကြောင်း ဝန်ခံကတိပြုချက်နှင့်
- (ဃ) အခြားလိုအပ်သော စာရွက်စာတမ်းများ။

၈။ ထုတ်ကုန်ကြေညာလွှာ (Export Declaration - ED) ဖွင့်လှစ်ခွင့်ပြုပါက အကောက်ခွန်ဦးစီးဌာနသည် တင်ပို့မည့်ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းစစ်ဆေးနိုင်သည်။

၉။ အကောက်ခွန်ဦးစီးဌာနသည် ဖွင့်လှစ်ခွင့်ပြုသည့် ထုတ်ကုန်ကြေညာလွှာ (Export Declaration - ED) အား မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ်တွင် မှတ်တမ်းထားရှိခြင်း၊ မှတ်ပုံတင်စာရင်း ပုံစံ (၅) တွင် စာရင်းရေးသွင်းခြင်းတို့ ဆောင်ရွက်ရမည်။

၁၀။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် ကုန်ပစ္စည်း တင်ပို့ပြီးပါက ထုတ်ကုန်ကြေညာလွှာ (Export Declaration - ED) အပါအဝင် သက်ဆိုင်ရာစာရွက် စာတမ်း အမှုတွဲမိတ္တူတစ်စုံကို တင်ပို့ပြီးသည့်နေ့မှ ခုနစ်ရက်အတွင်း အကောက်ခွန်ဦးစီးဌာနသို့ မပျက်မကွက် ပေးပို့ရမည်။

၁၁။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် ကုန်ပစ္စည်း တင်ပို့ပြီးပါက ထုတ်ကုန်ကြေညာလွှာ (Export Declaration - ED) အပါအဝင် သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် စာရင်းရေးသွင်းထားသည့် မှတ်ပုံတင်စာရင်းပုံစံ (၅) တို့ကို အကောက်ခွန် ဦးစီးဌာနမှ လာရောက်စစ်ဆေးလျှင် တင်ပြရမည်။

အခန်း(၄)

တင်သွင်းခြင်း

၁၂။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် ထုတ်လုပ် ပြုပြင်စီမံထားသောကုန်ပစ္စည်းကို နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်းခွင့်ပြုရန် ပုံစံ (၃) ဖြင့် အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားရမည်။

၁၃။ အပိုဒ် ၁၂ အရ လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

- (က) တင်ပို့စဉ်က ထုတ်ပေးထားသည့် ထုတ်ကုန်ကြေညာလွှာ (Export Declaration - ED)၊ အပိုဒ် ၅ နှင့် အပိုဒ် ၇ တို့ပါ စာရွက်စာတမ်းများပါရှိသည့် အမှုတွဲ၊
- (ခ) နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသော ကုမ္ပဏီက ထုတ်ပေးသည့် ကုန်ပစ္စည်းနှင့် စပ်လျဉ်း၍ ထုတ်လုပ်ပြုပြင်ပြီးကြောင်း အထောက်အထား၊
- (ဂ) နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးကြောင်း အစီရင်ခံစာနှင့် ယင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်ဖော်ပြချက်၊
- (ဃ) နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း လုပ်ကိုင်ရာတွင် လျော့နည်းသွားသည့် လေလွင့်ဆုံးရှုံးမှုရာခိုင်နှုန်းတွက်ချက်မှု ပုံစံ (၄)၊
- (င) ကုန်တန်ဖိုးစာရင်း (Invoice - INV)၊ ကုန်ထုပ်ပိုးစာရင်း (Packing List - PL)၊ သင်္ဘောကုန်တင်တန်ဆာ (Bill of Lading - B/L) သို့မဟုတ် လေယာဉ်ကုန်တင်တန်ဆာ (Air Waybill - AWB)၊
- (စ) သွင်းကုန်လိုင်စင် သို့မဟုတ် သွင်းကုန်ပါမစ်နှင့် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ ထောက်ခံချက် (လိုအပ်လျှင်)၊
- (ဆ) အခြားလိုအပ်သော စာရွက်စာတမ်းများ။

၁၄။ အကောက်ခွန်ဦးစီးဌာနသည် တင်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိပါက ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်းကို နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်းခွင့်ပြုရမည်။

၁၅။ အပိုဒ် ၁၄ အရ တင်သွင်းခွင့်ပြုလျှင် အကောက်ခွန်ဦးစီးဌာနသည် သွင်းကုန်ကြေညာလွှာ (Import Declaration - ID) ဖွင့်လှစ်ခွင့်ပြုရမည်။

၁၆။ တင်သွင်းသည့်ကုန်ပစ္စည်းသည် မူရင်းကုန်ကြမ်းပစ္စည်း သို့မဟုတ် တစ်ပိုင်းတစ်စထုတ်လုပ်ပြီး ကုန်ပစ္စည်းအပေါ်တွင် အခြေခံထားပြီး မူရင်းသွင်ပြင်လက္ခဏာအား အလွယ်တကူခွဲခြားသိရှိနိုင်သည့် ကုန်ပစ္စည်းဖြစ်ရမည်။

၁၇။ သွင်းကုန်ကြေညာလွှာ (Import Declaration - ID) ဖွင့်လှစ်ခွင့်ပြုပါက အကောက်ခွန်ဦးစီးဌာနသည် တင်သွင်းသည့်ကုန်ပစ္စည်းနှင့် စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းစစ်ဆေးနိုင်သည်။

၁၈။ အပိုဒ် ၁၇ အရ စစ်ဆေးရာတွင် တင်သွင်းသည့်ကုန်ပစ္စည်းသည် ပြည်တွင်းသုံးစွဲရန် သင့်လျော်မှု မရှိကြောင်း တွေ့ရှိရပါက ယင်းကုန်ပစ္စည်းကို ဖျက်ဆီးရန် သို့မဟုတ် ပြန်လည်တင်ပို့ရန်

ဆုံးဖြတ်ပြီး တင်သွင်းသူက ကုန်ကျစရိတ်များကို ကျခံစေရန် သို့မဟုတ် ပြန်လည်တင်ပို့စေရန် ဆောင်ရွက်ရမည်။

၁၉။ အကောက်ခွန်ဦးစီးဌာနသည် ဖွင့်လှစ်ခွင့်ပြုသည့် သွင်းကုန်ကြေညာလွှာ (Import Declaration - ID) အား မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ်တွင် မှတ်တမ်းထားရှိခြင်း၊ မှတ်ပုံတင်စာရင်း ပုံစံ (၅) တွင် စာရင်းရေးသွင်းခြင်းတို့ ဆောင်ရွက်ရမည်။

၂၀။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် တစ်ကြိမ် ထက်ပိုသည့် တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ယခင်ထုတ်ပေးထားသော သွင်းကုန်ကြေညာလွှာ (Import Declaration - ID) များကို အကောက်ခွန်ဦးစီးဌာနသို့ ထပ်မံတင်ပြရမည်။

၂၁။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် ကုန်ပစ္စည်း တင်သွင်းပြီးပါက သွင်းကုန်ကြေညာလွှာ (Import Declaration - ID) အပါအဝင် သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် စာရင်းရေးသွင်းထားသည့် မှတ်ပုံတင်စာရင်းပုံစံ (၅) တို့ကို အကောက်ခွန် ဦးစီးဌာနမှ လာရောက်စစ်ဆေးလျှင် တင်ပြရမည်။

အခန်း(၅)

အချိန်ကာလသတ်မှတ်ခြင်း

၂၂။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် ထုတ်ကုန် ကြေညာလွှာ (Export Declaration - ED) ဖွင့်လှစ်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ထုတ်လုပ်ပြုပြင် စီမံထားသောကုန်ပစ္စည်းကို ပြန်လည်တင်သွင်းရမည်။ သတ်မှတ်ကာလအတွင်း ပြန်လည်တင်သွင်းခြင်း မပြုနိုင်ပါက သက်တမ်းမကုန်ဆုံးမီ တစ်လကြိုတင်၍ သက်တမ်းတိုးမြှင့်ခွင့်ပြုရန် အကောက်ခွန် ဦးစီးဌာနသို့ လျှောက်ထားရမည်။

၂၃။ ညွှန်ကြားရေးမှူးချုပ်သည် သတ်မှတ်ကာလအတွင်း သက်တမ်းတိုးမြှင့်ခွင့်ပြုရန် လျှောက်ထားခြင်းအပေါ် တစ်ကြိမ်လျှင် တစ်နှစ်ဖြင့် နှစ်ကြိမ် သက်တမ်းတိုးမြှင့်ခွင့်ပြုနိုင်သည်။

အခန်း(၆)

အခွန်အကောက်ခံခြင်းနှင့် အခွန်ကင်းလွတ်ခွင့်ပြုခြင်း

၂၄။ အကောက်ခွန်ဦးစီးဌာနသည် တင်သွင်းသည့် ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်းကို ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာ့အကောက်ခွန်နှုန်းစာရင်းတွင် သတ်မှတ်ထားသည့်နှုန်းအတိုင်း အကောက်ခွန်ကောက်ခံရမည့်အပြင် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ကြိုတင်ဝင်ငွေခွန် များကို သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ကောက်ခံရမည်။ ယင်းသို့ကောက်ခံရာတွင်

တန်ဖိုးမြင့်ပမာဏ (Value Added - VA) ကို တင်သွင်းသည့် ကုန်ပစ္စည်း၏ စည်းကြပ်တန်ဖိုးအဖြစ် သတ်မှတ်ကောက်ခံရမည်။

၂၅။ တင်ပို့စဉ် ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းမပြုရ။

၂၆။ တင်သွင်းသည့် ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်းသည် တင်ပို့သည့်ကုန်ပစ္စည်းအပေါ် အခြေခံသော်လည်း ပြန်လည်တင်သွင်းရန် ကြေညာထားသော ကုန်ပစ္စည်းနှင့်ကွဲလွဲတင်သွင်းပါက အကောက်ခွန်ဦးစီးဌာနသည် ယင်းသို့တင်သွင်းသည့်ကုန်ပစ္စည်းအပေါ် မြန်မာ့အကောက်ခွန်နှုန်းစာရင်း တွင် သတ်မှတ်ထားသည့်နှုန်းအတိုင်း အကောက်ခွန်ကောက်ခံရမည့်အပြင် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ကြိုတင်ဝင်ငွေခွန်များကို သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ကောက်ခံရမည်။

၂၇။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် တင်ပို့ထားသည့်ကုန်ပစ္စည်းကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်းခြင်းမပြုနိုင်ပါက အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရမည်။

၂၈။ အပိုဒ် ၂၇ အရ တင်ပြချက်နှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနသည် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ကြိုတင်ဝင်ငွေခွန်ဆိုင်ရာကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနသို့ သတင်းအချက်အလက်များ ဆောလျင်စွာ ပေးပို့ရမည်။

၂၉။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ပြည်ပသို့ တင်ပို့ပြီးသည့် ကုန်ပစ္စည်းကို တင်ပို့သည့်နေ့မှစ၍ သုံးနှစ်အတွင်း အဆိုပါကုန်ပစ္စည်းကိုပင် ပြန်လည်တင်သွင်းလျှင် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၅ နှင့်အညီ အကောက်ခွန်ကင်းလွတ်ခွင့်ပြုနိုင်သည်။ ထို့ပြင် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ကြိုတင်ဝင်ငွေခွန်များကိုလည်း ကင်းလွတ်ခွင့်ပြုနိုင်သည်။

အခန်း(၇)

လွှဲပြောင်းခြင်း

၃၀။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် မိမိလုပ်ကိုင်ခွင့်ရရှိသည့် တင်ပို့တင်သွင်းခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ အခြားကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းလုပ်ကိုင်လိုလျှင် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမည်။

၃၁။ ညွှန်ကြားရေးမှူးချုပ်သည် လျှောက်ထားချက်ကိုစိစစ်၍ လွှဲပြောင်းလုပ်ကိုင်ရန် ခွင့်ပြုနိုင်သည်။

အခန်း(၈)

ငွေကြေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း

၃၂။ ဤလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရာတွင် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၃၃။ အကောက်ခွန်ဦးစီးဌာနသည် နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူက တင်ပို့ထားသည့် ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပြန်လည်တင်သွင်းနိုင်ခြင်းမရှိကြောင်း တင်ပြလျှင်သော်လည်းကောင်း၊ ခွင့်ပြုသက်တမ်းကာလကျော်လွန်သည့်တိုင် ပြန်လည်တင်သွင်းခြင်းမရှိကြောင်း စိစစ်တွေ့ရှိရလျှင်သော်လည်းကောင်း ပို့ကုန်ငွေဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သတင်းအချက်အလက်များ ဆောလျင်စွာ ပေးပို့ရမည်။

အခန်း(၉)

အရေးယူခြင်း

၃၄။ တင်သွင်းသည့် ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်းသည် တင်ပို့သည့်ကုန်ပစ္စည်းအပေါ် အခြေခံသော်လည်း ပြန်လည်တင်သွင်းရန် ကြေညာထားသော ကုန်ပစ္စည်းနှင့်ကွဲလွဲတင်သွင်းလျှင် ယင်းသို့တင်သွင်းသည့်ကုန်ပစ္စည်းအပေါ် အကောက်ခွန်တန်ဖိုး၏ လေးပုံတစ်ပုံကို ဒဏ်ကြေးအဖြစ် ကောက်ခံရမည်။

၃၅။ တင်သွင်းသည့် ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်းသည် တင်ပို့သည့်ကုန်ပစ္စည်းအပေါ် အခြေခံထုတ်လုပ်ထားခြင်းမရှိဘဲ အခြားကုန်ပစ္စည်းကို ကွဲလွဲတင်သွင်းလျှင် ယင်းသို့တင်သွင်းသည့် ကုန်ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၃၆။ အပိုဒ် ၃၅ ပါ ကုန်ပစ္စည်းကို တင်သွင်းသည့် နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူအား နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို ထပ်မံလုပ်ကိုင်ခွင့်ပြုမည်မဟုတ်ပါ။

၃၇။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် တင်ပို့ထားသည့်ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်းခြင်းမပြုနိုင်ပါက ယင်းသို့တင်သွင်းခြင်းမပြုနိုင်သည့် ကုန်ပစ္စည်းအပေါ် မူလထုတ်ကုန်ကြေညာလွှာ (Export Declaration - ED) ဖွင့်လှစ်ခွင့်ပြုသည့်အချိန်၌ တင်ပြထားသည့်

အချက်အလက်များဖြင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၃၈ နှင့်အညီ တန်ဖိုး ဖြတ်ဆိုချက်ကိုအခြေခံ၍ အကောက်ခွန်တန်ဖိုး၏ နှစ်ပုံတစ်ပုံကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်။ ၃၈။ သတ်မှတ်ကာလကျော်လွန်ပြီးမှ သက်တမ်းတိုးမြှင့်ခွင့်ပြုရန် လျှောက်ထားခြင်းများအတွက် အောက်ပါအတိုင်း ဒဏ်ကြေးပေးဆောင်ရမည်-

- (က) ခြောက်လထိ သက်တမ်းကျော်လွန်ပါက တင်ပို့သည့် ကုန်ပစ္စည်းအကောက်ခွန် တန်ဖိုး၏ သုံးရာခိုင်နှုန်း၊
- (ခ) ခြောက်လအထက်မှ တစ်နှစ်ထိ သက်တမ်းကျော်လွန်ပါက တင်ပို့သည့် ကုန်ပစ္စည်း အကောက်ခွန်တန်ဖိုး၏ ငါးရာခိုင်နှုန်း၊
- (ဂ) တစ်နှစ်အထက်မှ နှစ်နှစ်ထိ သက်တမ်းကျော်လွန်ပါက တင်ပို့သည့် ကုန်ပစ္စည်း အကောက်ခွန်တန်ဖိုး၏ နှစ်ဆယ်ရာခိုင်နှုန်း၊
- (ဃ) နှစ်နှစ်အထက် သက်တမ်းကျော်လွန်ပါက တင်ပို့သည့် ကုန်ပစ္စည်းအကောက်ခွန် တန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်း။

အခန်း(၁၀)

အထွေထွေ

၃၉။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် ထုတ်ကုန် ကြေညာလွှာ (Export Declaration - ED)နှင့် သွင်းကုန်ကြေညာလွှာ (Import Declaration - ID) တို့ ဖွင့်လှစ်ခွင့်ရရှိသည့်အချိန်တွင် အကောက်ခွန်ဦးစီးဌာနက တန်ဖိုးစိစစ်သည့် လုပ်ငန်းဆောင်ရွက်နိုင် ရန် လျှောက်ထားစဉ်က တင်ပြသော စာရွက်စာတမ်းများ ပါရှိသည့် အမှုတွဲကို အကောက်ခွန်ဦးစီးဌာန သို့ မပျက်မကွက် တင်ပြရမည်။

၄၀။ အကောက်ခွန်ဦးစီးဌာနသည် တန်ဖိုးစိစစ်သည့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သည်။

၄၁။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲခြင်း၊ စာရင်းထိန်းသိမ်းခြင်း စသည့် လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ရေဆိပ်၊ လေဆိပ်နှင့် ကုန်းတွင်းဆိပ်ကမ်း တို့၌သာ ဆောင်ရွက်ရမည်။

၄၂။ ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်း၏ ပင်ရင်းဒေသနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုနယ်မြေဆိုင်ရာ သဘောတူညီချက်ပါ ပင်ရင်းဒေသစည်းမျဉ်းများ၊ လုပ်ငန်းစဉ်

များနှင့်အညီ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သက်ဆိုင်ရာအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအရ စိစစ်ဆောင်ရွက်ရမည်။

၄၃။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းလုပ်ကိုင်ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို တင်သွင်းခွင့်မပြု။

၄၄။ နိုင်ငံတော်အတွင်းရှိ လွတ်လပ်စွာလည်ပတ်နေသော ကုန်ပစ္စည်းများကို နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်း လုပ်ငန်းလုပ်ကိုင်ရန် တင်ပို့လျှင် ယင်းကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ မူလတင်သွင်းစဉ်က ပေးဆောင်ခဲ့သော အကောက်ခွန်၊ အခြားအခွန်နှင့် အခများအား ပြန်အမ်းခြင်း သို့မဟုတ် လျှော့ပေါ့ခြင်းကို ခွင့်မပြု။

၄၅။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသူသည် ပြန်လည်တင်သွင်းသည့် ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်းကို အမှတ်တံဆိပ် တပ်ဆင်ဖြန့်ဖြူးရာတွင် ယင်းအမှတ်တံဆိပ်သည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ မှတ်ပုံတင်ထားသော အမှတ်တံဆိပ် ဖြစ်ရမည်။

၄၆။ ဤလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်။

၄၇။ ဤလုပ်ထုံးလုပ်နည်းများသည် ၁ - ၂ - ၂၀၂၆ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်စေရမည်။

ဒေါက်တာ ကံဇော်

ပြည်ထောင်စုဝန်ကြီး

စာအမှတ် ၊ ၁၁- ၂ / ၁ / ၂၃၄(၃၁၇/၂၀၂၅)

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်

ဖြန့်ဝေခြင်း

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ယာယီသမ္မတရုံး

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နိုင်ငံတော်ဝန်ကြီးချုပ်ရုံး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ်ရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့ရုံး

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနလက်အောက်ရှိဌာနနှင့် အဖွဲ့အစည်းများအားလုံး

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

မြန်မာနိုင်ငံပြန်တမ်းတွင်

ထည့်သွင်းကြေညာပေးပါရန်။

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)

အမိန့်အရ

၁၀/၁၁/၂၀
၂၀၂၃/၂၀

(ဟန်ဝင်းအောင်)

ဒုတိယဝန်ကြီး

၁၀

သို့

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန

အကြောင်းအရာ။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း (Outward Processing) ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရန် ယာယီတင်ပို့မည့် ကုန်ကြမ်းပစ္စည်း သို့မဟုတ် တစ်ပိုင်းတစ်စ ထုတ်လုပ်ပြီးကုန်ပစ္စည်း (Semi-finished Goods)နှင့် စပ်လျဉ်း၍ လျှောက်ထားခြင်း

၁။ ကျွန်တော်/ကျွန်မတို့၏ _____ ကုမ္ပဏီ/ လုပ်ငန်း / အဖွဲ့အစည်းမှ နိုင်ငံတော်ပြင်ပတွင်ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း (Outward Processing) ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရန် _____ ကုန်ကြမ်းပစ္စည်း သို့မဟုတ် တစ်ပိုင်းတစ်စထုတ်လုပ်ပြီးကုန်ပစ္စည်း (Semi-finished Goods) ကို _____ မှ _____ နိုင်ငံသို့တင်ပို့ပြီး _____ ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်းပြုလုပ်ကာ ခန့်မှန်းကာလ _____ အတွင်း ပြန်လည်တင်သွင်းမည် ဖြစ်ပါသည်။

၂။ အဆိုပါ ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်းကို ထုတ်ကုန်ကြေညာလွှာ (ED) ဖွင့်လှစ်သည့်နေ့မှ တစ်နှစ်အတွင်း နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်းမည်ဖြစ်ပါကြောင်းနှင့် ပြန်လည်တင်သွင်းချိန်တွင် ကုန်ပစ္စည်းဆိုင်ရာ ကွဲလွဲချက်များရှိပါက ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်း ဝန်ခံကတိပြု လျှောက်ထားအပ်ပါသည်။

လက်မှတ်	_____
အမည်	_____
ကုမ္ပဏီအမည်	_____
နေရပ်လိပ်စာ	_____
ဖုန်းနံပါတ်	_____
အီးမေးလ်	_____

သို့

ညွှန်ကြားရေးမှူးချုပ်

အကောက်ခွန်ဦးစီးဌာန

အကြောင်းအရာ။ နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းဆောင်ရွက်ပြီး နိုင်ငံတော်
အတွင်းသို့ ပြန်လည်တင်သွင်းခွင့်ပြုရန် လျှောက်ထားခြင်း

၁။ ကျွန်တော်/ကျွန်မတို့၏ _____ ကုမ္ပဏီ/ လုပ်ငန်း / အဖွဲ့
အစည်းမှ နိုင်ငံတော်ပြင်ပတွင်ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်း (Outward Processing) ဆိုင်ရာ
လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရန် _____ ကုန်ကြမ်းပစ္စည်း
သို့မဟုတ် တစ်ပိုင်းတစ်စထုတ်လုပ်ပြီးကုန်ပစ္စည်း (Semi-finished Goods) ကို _____ မှ
_____ နေ့တွင် ED No. _____ / ED Date. _____ ဖြင့်တင်ပို့၍
_____ နိုင်ငံတွင် _____ ထုတ်လုပ်ပြုပြင်စီမံထားသော
ကုန်ပစ္စည်းကို နိုင်ငံတော်အတွင်းသို့ ပြန်လည်၍ တင်သွင်းခြင်းဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

၂။ အဆိုပါပစ္စည်းများနှင့်စပ်လျဉ်း၍ ပြည်ပ၌ ထုတ်လုပ်ပြုပြင်စီမံထားသော ကုန်ပစ္စည်း
ထုတ်လုပ်ပြီး နိုင်ငံတော်အတွင်းသို့ ပြန်လည်တင်သွင်းခြင်းကို ထုတ်ကုန်ကြေညာလွှာ (ED) ဖွင့်လှစ်
သည့်နေ့မှ _____ လအတွင်း ပြန်လည်တင်သွင်းခြင်းဖြစ်ပါကြောင်းနှင့် ပစ္စည်းများ
ထုတ်ယူခွင့်ပြုပါရန် ပူးတွဲပါစာရွက်စာတမ်းများနှင့်အတူ လျှောက်ထားအပ်ပါသည်။

လက်မှတ် _____

အမည် _____

ကုမ္ပဏီအမည် _____

နေရပ်လိပ်စာ _____

ဖုန်းနံပါတ် _____

အီးမေးလ် _____

နိုင်ငံတော်ပြင်ပတွင် ထုတ်လုပ်ပြုပြင်စီမံခြင်းလုပ်ငန်းလုပ်ကိုင်ရာတွင် လျော့နည်းသွားသည့် လေလွင့်ဆုံးရှုံးမှုခိုင်နှုန်းတွက်ချက်မှု ကျွန်တော်/ကျွန်မတို့၏ ----- မှ အောက်ပါ ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်း တစ်ယူနစ်ထုတ်လုပ်ရာတွင် ယာယီ တင်ပို့ထားသော ကုန်ကြမ်းပစ္စည်း သို့မဟုတ် တစ်ပိုင်းတစ်စထုတ်လုပ်ပြီးကုန်ပစ္စည်း (Semi-finished Goods) ကို ယှဉ်တွဲပါအတိုင်း သုံးစွဲခဲ့ကြောင်းနှင့် ထုတ်လုပ်ပြုပြင်စီမံထားသောကုန်ပစ္စည်း ပြုလုပ်ရာတွင် လျော့နည်းသွားသည့် လေလွင့်ဆုံးရှုံးမှုခိုင်နှုန်းအား အောက်ပါအတိုင်း တင်ပြအပ်ပါသည် -

စဉ်	ထုတ်ကုန် ကြေညာလွှာ (ED) အမှတ်/ ရက်စွဲ	ထုတ်လုပ်ပြုပြင်စီမံထားသော ကုန်ပစ္စည်း တစ်ယူနစ် ထုတ်လုပ်ရန်လိုအပ်သော ကုန်ပစ္စည်း			ပြန်လည်တင်သွင်းလာသော ထုတ်လုပ်ပြုပြင်စီမံထားသော ကုန်ပစ္စည်း			ထုတ်လုပ်ပြုပြင်စီမံထားသော ကုန်ပစ္စည်း ပြုလုပ်ရာတွင် လျော့နည်းသွားသည့် လေလွင့် ဆုံးရှုံးမှုရာခိုင်နှုန်း အသေးစိတ် တင်ပြချက်	မှတ်ချက်
		အမျိုးအမည်	ရေတွက်ပုံ (ယူနစ်)	အရေ အတွက်	အမျိုးအမည်	ရေတွက်ပုံ (ယူနစ်)	အရေ အတွက်		

မှတ်ချက်။ တစ်ယူနစ်အတွက်ဖော်ပြရန်အခက်အခဲရှိပါက ၁၀၀၀ယူနစ်ကို ဖော်ပြနိုင်ပါသည်။
အထက်ပါတင်ပြချက်နှင့် စပ်လျဉ်း၍ မှန်ကန်ကြောင်း ဝန်ခံကတိပြုပါသည်။

နေ့စွဲ -----

လက်မှတ်
အမည်
ကုမ္ပဏီအမည်
နေရပ်လိပ်စာ
ဖုန်းနံပါတ်
အီးမေးလ်

စဉ်	ထုတ်ကုန် ကြေညာ လွှာ (ED) အမှတ်/ ရက်စွဲ	ကုန်ကြမ်းပစ္စည်း သို့မဟုတ် တစ်စိုင်းတစ်စထုတ်လုပ်ပြီး ကုန်ပစ္စည်း			တင်ပို့ သည့် နေ့	သွင်းကုန် ကြေညာ လွှာ (ID) အမှတ်/ ရက်စွဲ	ထုတ်လုပ်ပြုပြင်ဆီမံထားသော ကုန်ပစ္စည်း			ထုတ်လုပ်ပြုပြင်ဆီမံထားသော ကုန်ပစ္စည်း ပြုလုပ်ရာတွင် လျော့နည်းသွားမည့် လေလွင့်ရာခိုင်နှုန်း အသေးစိတ် တင်ပြချက်			လက်ကျန်ကုန်ကြမ်းပစ္စည်း အမျိုးအမည်နှင့် အရေအတွက်			မှတ် ချက်
		အမျိုး အမည်	ရေတွက်ပုံ (ယူနစ်)	အရေ အတွက်			အမျိုး အမည်	ရေတွက်ပုံ (ယူနစ်)	အရေ အတွက်	အမျိုး အမည်	ရေတွက်ပုံ (ယူနစ်)	အရေ အတွက်				